

ရှမ်းလင်းမတ်းဆထ, ၂၄:၄၅-၅၁ ချးကဆ်မီးသီတ်းလျှတင်းသတီဇလ; လံးခါမ်, တာင်းကဆ်လင်းမဆ်းခါဆ်းဝံ့ဂျးခိုင်ဂူဆ်းဂူဆ်းဂူဆ်းယေးတင်းလံးဂူးလံးဇဖမ်င်, ပဆ် တာင်းဂိဆ်တာင်းခူပီးတီးခပ်ခင်းမိုဝ်းကဆ်ခိုင်, မဆ်းထုဂ်, ဆဆ်လမ်းပီဆ်ဗုးလို့။ ချးကဆ်လင်းမဆ်းခိုဆ်းမုးဇလ; ထူပီးဂုဆ်မဆ်းဂိုတ်းလိုင်ခင်, ဆဆ်ယူ, ဆဆ် မီးမင်, ဂလျှကျေး။ ဂပ်ဝုးတီးလိုင်; တီးလွဲ; လမ်း လင်းမဆ်းတမ်းခါဆ်းမဆ်းဝံ့ ဂူးလံး; ကုပ်ထိုင်ဂျးခိုင်ကုပ်လျှ, ခူပီးလိုင်မဆ်းဂျးမီးတင်းသီတ်းတင်းလိုင်ကျေး။ ဂူလ်းဂျး ပေးချးကဆ်ဂူဆ်ထိုင်, ဆ်းလိုင်မဆ်းဝုး လင်းမဆ်းတမ်းဆ်းမုးယူ, ဝုးဆ် ဇလ; ပေးယီဆ်ထုပ်ချးဆ်, ဂဆ်ယူ, ဂိဆ်ဂူမ်; ဂဆ်တင်းဂူဆ်းကဆ်ဂိဆ်လင်မင်ဂမ် ယူ, လိုင် လင်းမဆ်းတမ်းဂူတ်းဗီမ်မုး ခိုင်, ဝဆ်းကဆ်မဆ်းကမ်, ဗာင့်ကမ်, ထိုမ်ဆဆ် ဇလ; တီပီးမဆ်းပီဆ်သွင်ပွတ်းသေယဝ် ကပ်မဆ်းဝံ့လွမ်းဂဆ်တင်းခပ်လိုင်ကဆ် လိုင်ဆ်ထိုင်, လိုင်ဆ်ပီးလိုင်ဆ်ဆ် ဂျးတီးကဆ်လံးဂူးလံးဂူင့်လံးဂတ်းခိုင်; ဂတ်းဗာဆ်း ကျေး။

Discussion: Who is faithful servant?

ဆွေးနွေးရန် = သတိပညာ သစ္စာ နှင့်ပြည့်စုံသော ကျွန်ကား အဘယ်သူနည်း။
 ကဆ်တေလံးကုပ်, လာတ်; = ချးကဆ်တီမ်ဝံ့တင်း ပိုင်, လျှ, သတီ သီတ်းလျှ, ဆဆ် ပီဆ်ဗုးလို့။

1 Corinthians 4:2 Now it is required that those who have been given a trust must prove faithful.

ကောရိန္တု သြဝါဒစာပဌမစောင် ၄:၂ ထိုမှတပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။
 ၁ ဂျေးရီဆ်, ထု ၄:၂ ဖဆ်, တျှ, လူင်းကဆ်ဝုးဆဆ် တမ်းလံးမီးသီတ်းလျှ, ကျေး။

Discussion: Must be faithful

ဆွေးနွေးရန် = သစ္စာရှိရမည်။
 ကဆ်တေလံးကုပ်, လာတ်; = တေလံးမီးသီတ်းလျှ, ကျေး။

Colossians 4:7 Tychicus will tell you all the news about me. He is a dear brother, a faithful minister and fellow servant in the Lord.

ကောလောသဲသြဝါဒစာ ၄:၇ ဘုရားသခင်၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ်သည် ငါ၏အ ကြောင်းအရာ ရှိသမျှကို သင်တို့အား ဘော်ပြလိမ့်မည်။
 ဂျေးလေးဇသး ၄:၇ တုခိတ်၊ ကဆ်ပီဆ်ဆွင့်ကဆ်ဂပ်ဂုဂ်၊ ဆ်ပီဆ်သြှ, ကဆ် မီးသီတ်းလျှ, ဆ်းလင်း, ဗြူးဇလ;၊ ပီဆ်ဂူဆ်းလိုင်လင်း, ဗြူးဆင်, ဂဆ်တင်းဂုဝ်းဆဆ်၊ တမ်း မွဂ်, လာတ်; ခဆ်ပျှ, လွင်းတင်းဂျးမီးတင်းသီတ်းတင်းလိုင်ဆဆ် တီးသူကျေး။

Ephesians 6:21 Tychicus, the dear brother and faithful servant in the Lord, will tell you everything, so that you also may know how I am and what I am doing.

ဖေက်သြဝါဒစာ ၆:၂၁ သင်တို့သည် ငါ၌ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှါ၊ သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဘော်ပြုလိမ့်မည်။

ကေးဗီတ်; ၆:၂၁ လွင်းခင်း, ရှိပ် သူတန်းလံးရှု လွင်းတၢင်းကခပ်ပီခမ်မးဂးတီးဂဝ် ခခေ် လိုင်၊ တုခိတ်၊ ကခပ်ပီခမ်ခွင့်ကခပ်ဂဝ်ဂုဂ်၊ ကခပ်ပီခမ်သြ၊ ကခမ်မီးသီတ်; လၢ, ဂးတီးလဝ်; ငြးခခေ် တန်းမွဂ်, လၢတ်; လွင်းတၢင်း တင်းသီင်းတင်းလူင်တီးသူဂေး;။

Discussion: Tychicus was called faithful servant

ဆွေးနွေးရန် = တုခိတ်သည် သစ္စာရှိသူဖြစ်၏

ကခပ်တေလံးဂုဂ်, လၢတ်; = တုခိတ် ပီခမ်ဂေးကခမ်မီးသီတ်; လၢ, ဂေး;။

Colossians 1:7-8 You learned it from Epaphras, our dear fellow servant, who is a faithful minister of Christ on our behalf, and who also told us of your love in the Spirit.

ကောလောသဲသြဝါဒစာ ၁:၇-၈ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သောကျွန်ချင်း ဖေဖြ သည် သင်တို့ကိုသွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။ သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဖေဖြ သည် ငါတို့အား ပြခဲ့ပြီ။

ဂေးလေးဒသး ၁:၇-၈ ဂးခင်း, ကခပ်သူလံးသွခမ်ဂဝ်တီး ဂေး, ပငြး၊ ဂေးကခပ်ပီခမ်ခးဂုဂ်ခင်းလုံငြးခင်း, ဂခပ်တင်းဂုဂ်; ဂေးကခပ်ဂုဂ်; ဂုဂ်၊ ကခပ်ပီခမ်သြ, ကခမ်ပွဲကမူဒလး; မီးသီတ်; လၢ, ခင်း လဝ်; ခရိလုံ ခခေ်၊ မခင်းခခေ်ပျးမီတ်; တၢ, ဝိလိလ်, ပဂတီသူ တီးဂုဂ်; ဂေး;။

Discussion: Epaphras was called faithful minister

ဆွေးနွေးရန် = ဖေဖြ သည် သစ္စာရှိသော ဆရာဖြစ်၏

ကခပ်တေလံးဂုဂ်, လၢတ်; = ဂေး, ပငြး ပီခမ်သြ, ကခမ်မီးသီတ်; လၢ, ဂေး;။

Acts 20:24 However, I consider my life worth nothing to me, if only I may finish the race and complete the task the Lord Jesus has given me—the task of testifying to the gospel of God’s grace.

တမန်တော်ဝတ္ထု ၂၀:၂၄ သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော ဝေပံဂေလိ တရားကိုသက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသော အမှုကိုဝမ်းမြောက်စွာပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှုတစ်ခုတခု ကိုမျှ ငါသည်ပမာဏမပြု။ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ။

ဂုတုထုတမာခမ်, လဝ်; ၂၀:၂၄ ခင်းဝးခခေ်သေဂေး; လှိုင်သေတၢင်းကခပ်ခုခမ်, လီခမ်; တေ, တီးသုတ်; ဂှိတ်; ရှိမ်းကမူလဝ်; ယဝ်တူဝ်လီငါမ်း ကခပ်လဝ်; ယေ, သု ဂါပ်; ပခမ်

တီးဂဝ် ကာခင်တန်းလံးခါမ်,သါဂ်;သေ,သတင်းသိုဝ်းပျော့,ကာခင်လၢပ်;သီင်,ခခင်တင်း
ရှေးလူးလဝ်;ခခင် ဂဝ်ကမ်,မၢတ်;ကသါဂ်;ဂဝ်ထိုဂ်;တၢခင်,ဂီသင်။

2 Timothy 4:7 I have fought the good fight, I have finished the race, I have kept the faith.

တိမောသေသြဝါဒစာဒုတိယစောင် ၄:၇ ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။

ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။

၂ တိမေးသေ, ၄:၇ ဂဝ်ဂိုတ်းတၢင်းကာခင်တိုက်းတေး ကာခင်လီကာခင်ငါမ်းယဝ်ယဝ်။
ဂဝ်ခုခင်,လီခင်;သီခင်;တၢင်း ကာခင်ဂဝ်တန်းလံးခုခင်,လီခင်;ခခင် တေး,ထိုင်ဂ္ဂတ်;တီး
သုတ်းတီး;ခွံယဝ်ယဝ်။ ဂဝ်ပွဲလွမ်းတြး တၢင်းယုမ်,မၢတ်;ခခင်ယဝ်ယဝ်။

Discussion: Paul was a faithful servant of the Lord

ဆွေးနွေးရန် = ရှင်ပေါလု သည် သစ္စာရှိသော အမှုတော်ဆောင် ဖြစ်၏။

ကာခင်တေလံးဂုပ်,လၢတ်; = လဝ်;ပေးလု ပီခင်ဗူးပွင်ကမူတေး,လဝ်;တြး

ကာခင်မီးသီတ်;လၢ,ခခင် ကေး။

1 Corinthians 4:17 For this reason I am sending to you Timothy, my son whom I love, who is faithful in the Lord. He will remind you of my way of life in Christ Jesus, which agrees with what I teach everywhere in every church.

ကောရီန္တု သြဝါဒစာပဌမစောင် ၄:၁၇ ထိုအကြောင်းကြောင့် သခင်ဘုရား၌ သစ္စာရှိသော
ငါ၏ ချစ်သား တိမောသေကို သင်တို့ဆီသို့ ငါစေလွှတ်၏။ ခပ်သိမ်းသောအရပ်တို့၌
ခပ်သိမ်းသောအသင်းတော်တို့ကိုငါသွန်သင်သည်နှင့်အညီ၊ ငါသည် ခရစ်တော်၌ကျင့်သော
အကျင့်စေလွှဲများ ကို သင်တို့သည် မှတ်မိစေခြင်းငှါ သူသည်ပြသ တိုက်တွန်းလိမ့်မည်။

၁ ကေးရီခင်,ထု ၄:၁၇ ဂွမ်းပိုဝ်;ခခင်လေး; ဂဝ်ပွဲ,လုံ. တိမေးသေ, လုဂ်;ဂုဂ်ဂဝ်
ကာခင်မီးသီတ်;လၢ,ခခင်;လဝ်;တြးခခင် ချ,တီး;သူကေး။ မခင်းတန်းရှ်;သူခုဂ်;လုံလံးခံ;
လုံထူပံးလွင်း;တၢင်းဂမ်တၢင်းဂျၢင်.ကာခင်ဂဝ်ဂမ်ဂျၢင်.ဂးခခင်; လဝ်;ခရီလုံ လွမ်းဂး;ခခင်,
ကာခင်ဂဝ်သင်,သွခင်ဂူးတီး;ဂူးလီခင်ခခင်;လိုင်;လဝ်;ဂး;မီးတင်းသီင်;တင်းလူင်ခခင် ကေး။

Discussion: Timothy was a faithful servant of the Lord

ဆွေးနွေးရန် = တိမောသေ သည် သစ္စာရှိသော အမှုတော်ဆောင် ဖြစ်၏။

ကာခင်တေလံးဂုပ်,လၢတ်; = တိမေးသေ, ပီခင်ဗူးပွင်ကမူလဝ်;

ကာခင်မီးသီတ်;လၢ,ခခင် ကေး။

1 Corinthians 9:24 Do you not know that in a race all the runners run, but only one gets the prize? Run in such a way as to get the prize.

ကောရီန္တု သြဝါဒစာပဌမစောင် ၉:၂၄ မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့
သည်ပြိုင်၍ပြေးကြသော်လည်းတယောက်တည်းသာလျှင်ဆုကိုရသည်ဟုသင်တို့မသိကြ
သလော။ ဆုကိုရမည်အကြောင်း ပြေးကြလော့။

၁ ဂေးရီခ်, ထု ၉:၂၄ လွင်, သူကမ်, ဂူဂ္ဂိုဝ်။ ခင်းတင်းလီခ်; ခုခမ်းဂေးတီး; တလင်းလီခ် ခုခမ်း။ ဂူခင်းလီခ် ခုတင်းလီ; လီခ်; သေဂေး; ဂေးလီဝ်ဂူလင်း တင်းလီ; သူးလပ်; ခေခင်္ဂိုဝ်။

Hebrews 12:1-2 Therefore, since we are surrounded by such a great cloud of witnesses, let us throw off everything that hinders and the sin that so easily entangles, and let us run with perseverance the race marked out for us. Let us fix our eyes on Jesus, the author and perfecter of our faith, who for the joy set before him endured the cross, scorning its shame, and sat down at the right hand of the throne of God.

ဟေဗြီသြဝါဒစာ ၁၂:၁-၂ ထိုကြောင့်၊ ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုဝိုင်းနှောက်ရှက်တတ်သောဒုစရိုက်ကိုဝိုင်းပယ်ရှား၍၊ ငါတို့မျက်မှောက်၌ထားသောပန်းတိုးတိုင်သို့ရောက်ခြင်းငှါ အားမလျော့ဘဲ ပြေးကြကုန်အံ့။ ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကိုစေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်အသောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော်လက်ျာဘက်၌ ထိုင်နေတော်မူ၏။

ရှေ့ပြေး ၁၂:၁-၂ ပိုင်းခံလေး; ဂွမ်းပိုင်းခပ်ထိုင်းကန်ခါမ်, သာဂ်; သေ, ခေမ်ဆေ, ဝိုင်းဂွမ်းဂွမ်းယူ, နေလ; ဂွမ်းကွန်ခေခေပ, ပီတ်; ခွမ်းခမ်းတင်းသီင်း; တင်းလူင်ဂိဂ်, တင်းတူလရိုဂ်; ကပျိုတ်; ကန်လင်ယူယူဂ်ခေခေ သေလေး; ဂိုင်းယင်းကမ်, ကွမ်းခေလ; ကွန်ခေခေခေ, လီခ်; ဂွမ်းလံ; ဂွမ်းထိုင်သပ်ပါခင်းတင်းကန်ဝံသိုင်းဆေးတီး; တဂွမ်းခေခေတဂွမ်း။ ဂွမ်းကွန်ခေခေတူလင်း လင်းယေ, သု၊ လင်းကန်ခေတ, လုခေတ, တင်းတင်းကန်ယုမ်, မတ်; နေလ; ဂိုတ်; ဂွမ်းလေးလုမ်, လင်းကန်ယင်းကမ်, ဂွမ်းတင်းကန်ကွမ်းကံလေး; ခါမ်, ဂေးခိုဝ်သပ်လင်းဝေးမိုင်းပုခင်းကန်တင်းပီခ်တင်းသိုင်းပျေ, ကန်မီးဝံဂေးတီး; ဖေ, ဆေးမမ်းလင်း၊ လင်းကန်ခေခေ; ယူ, ဂေးတီး; ဖေ, ချပလင်, ဖြေးပီခ်လင်း၊ ခေခေတဂွမ်း။

Discussion: Run with perseverance

ဆွေးနွေးရန် = ငါတို့မျက်မှောက်၌ထားသောပန်းတိုးတိုင်သို့ရောက်ခြင်းငှါ

အားမလျော့ဘဲ ပြေးကြကုန်အံ့။

ကန်တေလံ; ကုပ်, လတ်; = ဂိုင်းကမ်, ကွမ်းလုံကမ်, လူလေး; ကွန်ခေခေခေ, လီခ်; ဂွမ်းလံ; ဂွမ်းထိုင်သပ်ပါခင်းတင်းကန်ဝံသိုင်းဆေးတီး; တဂွမ်းခေခေတဂွမ်း။

Matthew 25:21-30 His master replied, “Well done, good and faithful servant! You have been faithful with a few things; I will put you in charge of many things. Come and share your master’s happiness!” The man with the two talents also came. “Master,” he said, “you entrusted me with two talents; see, I have gained two more.” His master replied, “Well

done, good and faithful servant! You have been faithful with a few things; I will put you in charge of many things. Come and share your master's happiness!" Then the man who had received the one talent came. "Master," he said, "I knew that you are a hard man, harvesting where you have not sown and gathering where you have not scattered seed. So I was afraid and went out and hid your talent in the ground. See, here is what belongs to you." His master replied, "You wicked, lazy servant! So you knew that I harvest where I have not sown and gather where I have not scattered seed? Well then, you should have put my money on deposit with the bankers, so that when I returned I would have received it back with interest. Take the talent from him and give it to the one who has the ten talents. For everyone who has will be given more, and he will have an abundance. Whoever does not have, even what he has will be taken from him. And throw that worthless servant outside, into the darkness, where there will be weeping and gnashing of teeth."

ရှင်မသဲခရစ်ဝင် ၂၅:၂၁-၃၀ အရှင်ကလည်း၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။ အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်နှစ်ဆယ်ကို အပ်ပေးတော်မူ၏။ အခြားသော အခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေ သော်၊ အရှင်က၊ သာဓု သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌ သစ္စာ စောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။ အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူ ဖြစ်သည်နှင့် ကိုယ်မစိုက် မပျိုးသော အရပ်၌ ရိတ်၍၊ ကိုယ်မဖြန့် မကြဲသော အရပ်၌ စုသိမ်းတတ်သည်ကို အကျွန်ုပ်သိ၍၊ ကြောက်သောကြောင့်၊ အခြားသို့ သွား၍ ကိုယ်တော်၏ ငွေအခွက် တဆယ်ကို မြေ၌ ဝှက်ထားပါပြီ။ ယခုကိုယ်တော်၏ ဥစ္စာရှိပါသည်ဟု လျှောက်၏။ အရှင်ကလည်း၊ ဆိုးညစ် ပျင်းရိသော ငယ်သား၊ ငါသည် ကိုယ်မစိုက် မပျိုးသော အရပ်၌ ရိတ်၍၊ ကိုယ်မဖြန့် မကြဲသော အရပ်၌ စုသိမ်းသည်ကို သင်သိသည် မှန်လျှင်၊ ငါ့ငွေကို ပွဲစားလက်သို့ အပ်ရမည်။ ထိုသို့ အပ်လျှင်၊ ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကို ရနိုင်၏။ ထိုကြောင့် အခွက်တဆယ်ကို ထိသူ၏ လက်မှနှုတ်ကြ၊ အခွက်တရာရှိသော သူကိုပေးကြ။ ၂၉ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံ စေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ ရှိသမျှကို ပင်နှုတ်လိမ့်မည်။ အသုံးမရသော ထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွား ခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။

ရှမ်းလင်းမတ်းဆထ, ၂၅:၂၁-၃၀ လင်းမမ်းဂေးလတ်းဝး၊- လီယဝ်။ ဂူခင်းကွခင်း၊ကခင်းလီလေးမီးသီတ်းလၢ၊ဆုံ့ကိုလင်း၊ မွဲးဂိုတ်းသီတ်းလၢ၊ဂးတီးခိုင်းပိုင်ကခင်းလီၤကခင်းဂေ၊ဆုံ့ယဝ်။ ဂပ်တမ်းခါခင်းမွဲးဝံးဂးခိုင်ခိုင်းပိုင်ကခင်းခမ်ခေ၊ခေခေဂေး။ ခင်းလေးလၢမ်၊လၢးတၢင်းသိုဝ်းပျေ၊လင်းမွဲးတၢ၊ဝးခင်း၊ခေဂေး။ ဂေးကခင်းလံးဂုပ်ကပ်တလၢခင်း၊တၢခင်း၊သွင်ကခင်းခေခေဂေး၊ သုတ်းလင်းသုတ်းလူးသေလေးလပ်လတ်းဝး၊- လင်းဂုင်း၊ လင်းဂုင်းကပ်းပခင်းတီးဂပ်းခး၊ တလၢခင်း၊တၢခင်း၊သွင်ကခင်းခးဂေး။ တူလင်းလူး ဂပ်းခးလံးကမ်တီးမမ်းတလၢခင်း၊တၢခင်း၊သွင်ကခင်းခးယဝ်။ ဝးခင်း၊ခေဂေး။ လင်းမမ်းဂေးလတ်းလေးဝး၊- လီယဝ်။ ဂူခင်းကွခင်း၊ကခင်းလီလေးမီးသီတ်းလၢ၊ဆုံ့ကိုလင်း၊ မွဲးဂိုတ်းသီတ်းလၢ၊ဂးတီးခိုင်းပိုင်ကခင်းလီၤကခင်းဂေ၊ဆုံ့ယဝ်။ ဂပ်တမ်းခါခင်းမွဲးဝံးဂးခိုင်ခိုင်းပိုင်ကခင်းခမ်ခေ၊ခေခေဂေး။ ခင်းလေးလၢမ်၊လၢးတၢင်းသိုဝ်းပျေ၊လင်းမွဲးတၢ၊ ဝးခင်း၊ခေဂေး။ ဂေးကခင်းလံးဂုပ်ကပ်တလၢခင်း၊တၢခင်း၊ကခင်းခိုင်ခေခေဂေး၊ သုတ်းလင်းသုတ်းလူးသေလေးလပ်လတ်းဝး၊- လင်းဂုင်း၊ ဂပ်းခးဂူ၊ လွင်းကခင်း လင်းဂုင်းဆုံ့ ပီခင်းဂေးကခင်းဂီခင်း၊ခိုင် ဂေးကခင်းလၢင်းပတ်း၊ကပ်ဂးခင်းတီးကခင်းတူင်လင်းဂပ်း၊ကမ်၊ဗုဂ်၊ကမ်၊သွမ်းလၢင်းလူကပ်သိမ်းကပ်ဂးခင်းတီးကခင်းတူင်လင်းဂပ်း၊ကမ်၊ဝါခင်း၊ကမ်၊ပိုင်ခေခေခးဂေး။ ပိုင်းကခင်းဂပ်းခးဂုင်လေး၊ ဂပ်းခးကပ်တလၢခင်း၊တၢခင်း၊ကခင်းလင်းဂုင်းပခင်းဝံးခေခေဂူ၊သိုင်၊ဝံးခးခင်းလိခင်းခးယဝ်။ တူလင်းလူး တေးလီဝ်ဆုံ့ ကခင်းလင်းပိုင်၊ခေခေယင်းမီးယူ၊ခးဂေး၊ ဝးခင်း၊ခေဂေး။ လင်းမမ်းဂေးခိုခင်းလတ်းလေးဝး၊- ဂူခင်းကွခင်း၊ကခင်းခါခေကိုခင်းလေးဂူ၊မိုက်ဆုံ့ကိုလင်း၊ မွဲးဂူလွင်းကခင်းဂပ်းပီခင်းဂေးကခင်းလၢင်းပတ်း၊ကပ်ဂးခင်းတီးကခင်းဂပ်းကမ်၊ဗုဂ်၊ကမ်၊သွမ်းလေး၊ လၢင်းလူကပ်သိမ်းကပ် ဂးတီးကခင်းဂပ်းကမ်၊ဝါခင်း၊ကမ်၊ပိုင်ခေခေယူ၊ကိုင်း။ ပိုင်းခေလေး၊ မွဲးထုဂ်၊လီကပ်ငိုခင်းဂပ်းခေဂူ၊ကပ်းပခင်းဂးတီးခပ်လိုင်းကခင်းလီၤဂိုခင်းခေခေကိုင်း။ ပေးကပ်းပခင်းလိုင် မိုင်းကခင်းဂပ်းခိုခင်းမးခေခေ ဂပ်တမ်းလံးကရၢင်းမမ်းတင်းခီးမမ်းယူ၊ကိုင်း။ ပိုင်းခေလေးခေဂ်းကပ်တလၢခင်း၊တၢခင်း၊ကခင်းခိုင်ခေ ဂးတီးဂေးဆုံ့သေလေးပခင်းဂးတီးဂေးကခင်းမီးတလၢခင်း၊တၢခင်း၊သိပ်းခိုင်ခေခေတၢ။ လွင်းမမ်းလမ်း ဗုဂ်လွင်သေကမ်၊ဝးဂေးကခင်းလၢင်းမီးခေခေ ဂးတီးဂေးခေခေ တမ်းပခင်းထိုင်လူးခွခေ၊လေး၊ မမ်းတမ်းတမ်ထုခင်းလိုင်၊လုံဂေး။ ဗုဂ်လွင်သေကမ်၊ဝး ဂေးကခင်းကမ်၊လၢင်းမီးခေခေ ဂးတီးဂေးခေခေ တမ်းခေဂ်းကပ် ဂးကခင်းမမ်းမီးခေခေလူးခွခေ၊ဂေး။ ကပ်ဂူခင်းကွခင်း၊ကခင်းကမ်၊လံးလွင်းဆုံ့ ဂေးကွဂ်၊ပီတ်းဂးခွဂ်းဂးခင်းလင်းသိုင်၊တီးကခင်းမီးတၢင်းကခင်းဂုံးဂွင်ဂတ်းခိတ်းဂတ်းဗၢခင်းခေခေတၢ၊ ဝးခင်း၊ခေဂေး။

Revelation 2:10 Do not be afraid of what you are about to suffer. I tell you, the devil will put some of you in prison to test you, and you will suffer persecution for ten days. Be faithful , even to the point of death, and I will give you the crown of life.

ဗျာဒိတ်ကျမ်း ၂:၁၀ သင်သည် ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စိုးစမ်းခြင်းကိုခံရမည်အကြောင်းမာရ်နတ်သည်သင်တို့တွင်အချို့ကိုထောင်ထဲ၌လှောင်

ထား၍၊သင်တို့သည်ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခကိုခံကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့် လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။

ရှမ်းပျံ၊တိန်၊ ၂:၁၀ ယ၊ရှင်လွင်းတောင်းကန်သူတန်းလံးခါမ်၊သေလိုဝ်သေပိုင်ခေခန်။ လ၊တ၊ခင်၊မ၊ခ၊တ်း တန်းကပ်ခင်းသူခံ့ဂမ်းဗွင်းခင်ဝံ့ဂ၊ခင်းထွင်၊ ရှုံးသူလံးခါမ်၊ တောင်းကန်လမ်းတူလ်းဗလး၊ သိပ်းဝမ်းတိမ်တိမ်သူတန်းလံးခါမ်၊တုဂ်းခ၊တ၊င်းဗ၊ခင် ကေး။ ပွဲသီတ်းလ၊ယူ၊တေး၊ထိုင်ဂွတ်းထခင်းပေးတံတ၊။ ပေးဂှိတ်းလိုဝ်ခင်၊ခေခင် လိုင် ဂပ်တန်းပခင်သရဗူ၊ကသ၊ဂ်းတီးသူကေး။

Discussion: Reward for faithful servant

ဆွေးနွေးရန် = သေသည်တိုင်အောင်သစ္စာစောင့်လော့။

သို့ဖြစ်လျှင်အသက်သရဖူကိုရမည်။

ကန်တေလံးဂုပ်၊လ၊တ်း = ပွဲသီတ်းလ၊တေး၊ကသ၊ဂ်းပေးသုတ်းသီင်းတ၊။

တေလံးသရဗူ၊ကသ၊ဂ်းကေး။